

Highlights from DVB Debate's *Ethnic Views* show

“Who listens to ethnic voices?”

30/08/2014

“ဘဏ္ဍာခွဲဝေမှု၊ သယံဇာတခွဲဝေမှု၊ အာဏာခွဲဝေမှုတွေ အားနည်းခဲ့တယ်။ ပြည်နယ်တွေက ဘာမှမရသလောက်ပဲ။ ပြည်နယ်တွေကိုလေ့လာထားတဲ့စာအုပ်တစ်အုပ်ရှိတယ်။ ပြည်နယ်တွေမှာရတဲ့ ဘဏ္ဍာငွေက ၃%ပဲရှိတယ်။ ကျန်တဲ့ ၉၇% က ဗဟိုအစိုးရဆီမှာ။”

အေးမောင်ကျော် - စာရေးဆရာ၊ ဆောင်းပါးရှင်

“There are some weakness in financial, resource and power sharing. It seem to be the states have nothing. There is a research studies book about different states in Burma. Ethnic states receive only 3% of the entire financial budget and the remaining 97% is in the hands of the central government.”

Aye Maung Kyaw- Author, Columnist

“သက်ဆိုင်ရာ တိုင်းရင်းသား တိုင်းရင်းသားများ ညီလာခံတွေလုပ်ကြပါတယ်။ အဲဒီအသံတွေကို အစိုးရက လေးလေးနက်နက်နဲ့ လွှတ်တော်မှာ ဆွေးနွေးစရာအဖြစ်၊ ထည့်သွင်းစဉ်းစားရမယ့် တိုင်းရင်းသားပြဿနာအဖြစ် လုပ်ပေးဖို့ လိုတယ်။”

စည်သူမောင် - တက္ကသိုလ်ကျောင်းသားသမဂ္ဂများ

“Each different ethnic group organises their related summits based on their ethnicity and the government need to listen their voices seriously and take reasonable action to address their issues.”

Sithu Maung – University Student Unions

“ပါဝါရှိသမျှ ပြည်မကို အပ်ထားတယ်။ ပြည်မကပြန်မကြည့်ဘူး။ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်အစိုးရ ထွက်ပြေးဖို့ဖောက်ထားတဲ့လမ်း အခုထိ ဒီလမ်းကလွဲလို့ မြန်မာအစိုးရက မလုပ်ပေးဘူး။”

ပူကျင့်ရှင်းထန် - ဥက္ကဋ္ဌ(ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်)

“All the power goes to central Burma but they never look after us. We still have to use the road that was used by English soldiers to run away during the Second World War as our main road. The Burmese Government has done nothing for us”.

Pu Cian Shin Thaug- President of the Zomi Congress for Democracy

“ကျမတို့ရှမ်းဆရာမနဲ့ ဗမာဆရာမ အလုပ်သွားလျှောက်ရင် ကျမတို့ ရှမ်းဆရာမအလုပ်မရပါဘူး။”

နန်းထွေးမုံ - တရားလွှတ်တော်ရှေ့နေ(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)

“Whenever our Shan female teachers and Burman teachers apply for jobs, the Shan teachers are never the ones who get the job”

Nann Htwe Mone – Lawyer, Shan Nationalities’ League for Democracy

“တိုင်းရင်းသားဒေသတွေ၊ လူနည်းစုတိုင်းရင်းသားဒေသတွေ ဖွံ့ဖြိုးသွားမယ်ဆိုရင် ခွဲထွက်သွားမယ်ဆိုတဲ့ ကြောက်စိတ်က အုပ်ချုပ်တဲ့ မင်းအဆက်ဆက်ကို လွှမ်းမိုးသွားတဲ့ကာလ နောက်ပိုင်းမှာ စီးပွားရေးနဲ့နိုင်ငံရေးကို သတ်ပစ်တယ်။”

ဒေါက်တာအေးမောင် - ဥက္ကဋ္ဌ (ရခိုင်အမျိုးသားပါတီ)

“They are paranoid about the separation of ethnic people if their states become too developed. That paranoia has influenced the rulers in every era, and they have tried to stop any political and economic development”

Dr.Aye Maung – President, Rakhine National Party

“အန္တရာယ်အသွယ်သွယ်ကြားမှာ အသက်ကိုဖက်နဲ့ထုပ်ပြီး မသေရုံ နေနေရတာ တကယ့် တိုင်းရင်းသားတွေဖြစ်တယ်။ပြည်မကလူတွေမဟုတ်ဘူး။ တချို့ဆို ကလေးတယောက်နဲ့ ခွေးတကောင်နဲ့ ထမင်းထုပ်ထုပ်နဲ့ ဆန် ၂-၃လုံးနဲ့ နှစ်ပေါက်အောင် စစ်ရှောင်ပြေးနေရသူတွေရှိတယ်။”

အေးမောင်ကျော် - စာရေးဆရာ၊ ဆောင်းပါးရှင်

“In the middle of every complicated, dangerous situations, the people living full of fear are the ethnic people and not the people from the central Burma. Some ethnic people are living with a child, a dog, only a tiny amount of rice and they are drifting from place to place in order to hide from the war.”

Aye Maung Kyaw- Author, Columnist
